

ဝေါဟာရမန် ‘ကရော’ စွဲ၏ အတိုင်ပွဲကိုအွာဟာလီဒေမူး အဓိပ္ပာယ်ချုံတိတ်ဖြုံအာ(၃)သိရ။ ကရော မွဲကိုရိုင်ပသဲရိုင်ဆု ကောန်နှင့်တအ်မစ်က်ဝင် မခုံဝင်ရှု ဗတ်ဗျာ ‘ကျင်’/‘ဂျင်’၊ ဗတ်အောင်လိုက် ‘a top’ ရှုလော် ဗတ်မန်ညားကော်ကရောမွဲသို့ အတိုင်မကျေငွဲပွဲသုတ်ဇာတ် ဗွဲဝေါဟာရဗျာခေတ်တဲ့ ကာအ် ‘ဘောလုံး’ ကို၊ ဗတ်ဗျာခေတ်ကြော် ‘ကျင်’/‘အိမ်ကျင်’ ကို၊ ဗတ်အောင်လိုက် ‘a ball’ ရှု လော် ဗတ်မန်ညားတမှာကော်ကရောမွဲသို့။ မွဲသုတ်ပွဲနှင့် ‘a windlass or capstan’ မြှင့်ရ။ (**windlass:** n. machine for lifting or pulling: ဝန်တင်ဝန်ချစ်က်။/ **capstan:** ကျောက်ဆူး ကြိုးတင်ချစ်က်။/ ရှုံးဆောင်အဘိုင်း။ ဦးလွှင်ဦး။)

ဝေါဟာရမန်ကြော် ‘ကရော’ စွဲ ဗွဲဝေါဟာရပါမိတုန် တုပ်ကို ‘ရော့လျှော့’/‘ရော့လျှော့က’ ရ။ ပွဲအဘိ ပါန်ပါမြို့ဗျာ(ဦးဟုတ်စိန်)ရှု ‘ရော့လျှော့’/‘ရော့လျှော့က’ ရှု ညားကုံးလ်အဓိပ္ပာယ် “ကျင်”၊ “ကျင်ပူ”၊ “အိမ်ကျင်”၊ ချည်ထုံး။ ကစားသောဘောလုံးလုံး” ရ။

အတိုင်မဟိုထွေးလင် ဗွဲလျှော့ခြုံရှု ဝေါဟာရပါမိမန် ‘ကရော’ စွဲ၏ အဓိပ္ပာယ်ချုံတိတ်ဖြုံးခြင်(၃)သိရ၏ရ ဒွဲချုံကိုချုံ ပိုဒေးရပ်စပ်စကာရောင်။ ယြွဲပွဲသာသာလို့မွဲကိုခြုံရ ဝေါဟာရမွဲမွဲရှု အဓိပ္ပာယ်ချုံဟွဲကမွဲ သို့မှန်ရ။ ကုဝေါဟာရမန်ပို့ခုံးခုံး ‘ကရော’ စွဲ၏ ပိုတီအဓိပ္ပာယ်ချုံတဲ့ရှု၊ ပိုကလောင်စကာချုံ ထောက်ဟွဲထောက် ပိုဒေးသူ့တိသွာတ်ရှု။ စွေးဒေးစကာတ်ဝေါဟာရတို့ ‘မခုံးကျား’ စွဲ၏ ပိုညားဂျို့င် ကလောင်စကာတ် ကုဝေါဟာရ ‘ကရော’ စွဲ၏ကာအ် ထောက်ကြို့ကိုမလော့နောင် နလညာတ်အဲမွဲ ဖွော်ညာတ်ဖွှေ့စို့တ်ရှု။ တွေပညာလိုက်ပတ်မန်ပို့တဲ့ကာအ်တဲ့ကာအ် ဉာဏ်ချုပ်ပစာအို့တ်ညို့အ်။

“to play football” ရှု “ဝေါတေအ်ကရော”၊ “to play volleyball” ရှု “ဝေါဂုံးကရော”၊ “to play basketball” ရှု “ဝေါအဗိုတ်ကရော” ရုသ်စွဲ ဂပ်ဂိုလ်မွဲပ်ဖျုပ်စကာဂုံးကိုဟောင်ရောင် အဲ ညာတ်စွှေ့စို့တ် ဗွဲမလော့နှင့်ရှု။

(၄) ဆုံးက်။ ဆုံးက်ညာနှုန်း/ဆုံးက်ညာသိန်း။

နှုအဲညာတ်တ်တော် အဲဂုံးမိုင်ကျေငွဲဗြိုင် မို့ဟ်ဖွော်ဖွော်တအ်မဟိုတ် “မျှကာအ် လွှေကိုကာတ်သို့” ဂလာန် သို့စွဲကို၊ “မို့ဟ်အယုတ်ကာအ် လွှေကိုကာတ်ပို့ပို့” ဂလာန်သို့စွဲကို ညားတအ်မဟိုကျေငွဲ အဲဂုံးကောင်မိုင် ဗြိုင် မွဲခွဲမွဲခွဲရှု။ အကြာမို့ဟ်အယုက်ဖွော်ဖြူးတအ်ရှုကိုလော် ရပ်စပ်စကာတ်ဖြုံး ဝေါဟာရမကျေငွဲဗြိုင် ‘ကာတ်’ ကာအ်မူး ပွဲအကြာမို့ဟ်သွာတ် မို့ဟ်ညာတ်တ်တဲ့တော်ရှု။ နှုကိုမို့ဟ်ရခွဲရှု တအ်ရှုမွဲအဆဲ်င် ကလိုဂုံးတ်အဲကွဲ့ဝေါဟာရဗျာကာအ်ဖအို့တ်ရှု။ ဝေါဟာရမကျေငွဲဗြိုင် ‘ကာတ်’ မူးစွဲ ကာအ်ရှု ညံ့ဗြိုင်မွဲအဲကြားဝေါဟာရဗျာမူး ‘ကပ်’ ရှုရှု။ တွေဟ်နကေတ်အဓိပ္ပာယ်သို့ ကာအ်ရှု ဝေါဟာရမန်ပို့ခုံးခုံးတ်အဲကြားဝေါဟာရဗျာမူး ဘုံးပို့ရောင်သွေးဟာ? ဝေါဟာရမန်ပို့ခုံးခုံးတ် နှုတ်ဟောင်ရှု။ ဝေါဟာရမန်ပို့ခုံးခုံးတ်တ်အဲကြားဝေါဟာရဗျာမူး ပွဲမအေးရော်စပ်စကာတဲ့ ပွဲမအေးရော်စပ်စကာတ်ဖြုံး ဝေါဟာရဂုံးတ်သွေးတ် တအ်သို့ကာအ်မူး ဝေါဟာရမန်ပို့ခုံးခုံးတ်တ်အဲကြားဝေါဟာရဗျာမူး ဗြို့က်တို့ဟိုလောင်အာအို့တ်ရောင်။ ဟိုတ်ရှုရှု စွေးဒေးဟို

ချိုတ “မွေကအဲ လွှေကြုံကာတ်သို့” ဂုံ “မွေကအဲ လွှေကြုံဆိုက်သို့” ကို၊ စွားပေါ်ချိုတ “မိုဟ်အယုတ်ကေအဲ လွှေကြုံကာတ်ဝိုင်” ဂုံ “မိုဟ်အယုတ်ကေအဲ လွှေကြုံဆိုက်ဝိုင်” ကို၊ သို့စွာ အရောင်ဝါဘာရမန်ဇက္ခုဥုံးတအုပ်ညီအား

ဝေဟာရမန်၏ ‘ဆိုက်’ ကျော် ‘ည်နံ’/‘ညောန်’ စွဲ၏ မျိုးလအာအဓိပ္ပာယ်မတုပ်သွာ် မခြုံတ
synonyms ရ။ ပံ့ပိတ်သွာမွဲတဲ့လောင် စကားမာန် မွဲမွဲတွေဟ်ခြာလောင် စကားမာန်ဟောင်ရ။
ဝေဟာရ ‘ဆိုက်’ ကျော် ‘ဆိုက်ည်နံ’ စွဲ ပူးလိုက်မန်ဖြတ်တော်ရှိ ညားတမှာတအံ့စကားတ ဂျိုင်သန
ဟောင်ရ။ ဆွဲတ်ညီည အဲဖို့တ်ထွေးကိုဗွဲသွေ့စွဲ၏။

- ပုဂ္ဂကာလသွင်တဲ့ တဲ့မရှာအရှု သွားကော်သိုင် ဆုံးဖြောပ်စုတဲ့ ပူးခံက်မူတော် ကမွောင်ညားရှု ပေါ်ဗလားကာကိုစရှု။ တွေ့မှတ်အံညာတ်တဲ့ ဇာတိသိုင်ရောင်ဂါးတဲ့ ဟန်ပိုင်ဆီက် ကြပ်မှတ်တဲ့ ပြုမှုဗျာ/ (မြည်းရှင် သည်) မြည်းမြှု ခြေသ့ရေကိုရှု၍ မူယောခင်းမြှု လွှတ်၏။ လယ်စောင့်ကုန်သောသူတို့သည် ခြေသ့ဟူသောအမှတ်ဖြင့် ထိမြည်းသို့ ချွေးကာပ်အံ့သောငှာ မင့်ကုန်သဖြင့် အိမ်သို့သွားကုန် ၍ လယ်ရှင်တို့အား ကြားကုန်၏။ (၅၅၀။ ၃—၁၄၃။ ပြောင်ကန်။) ပူးမှုအောင်လိုက်/ He turned the ass loose in a barley field with the lionskin on. The watchmen thought it was a lion, and durst not **come near**, but fled home and gave the alarm. (The Jataka: Vol. I & II: Book II: p-76)
 - ပုဂ္ဂကာလရှု ညားပရာပ်နှင်စိုင် ပူးဇရောင်ညားပို့စွဲ့ပို့ရှု။ စိုင်တံ့ရှု ဟန်ပိုင်လှပ်ဆီက်တဲ့ ကရောက်ရမှုဗျာတဲ့ ပြောပ်အာအိုတ်ရှု။ တဲ့ကောတ်နှင်စိုင်သွားလွှာင်ပွဲန် စိုင်တံ့ရှုဟန်ပိုင်လှပ် ကရောရမှုဗျာတဲ့ ပြောပ်အာအိုတ်ရှု။ (၅၅၀။ ၃—၃၃။ ၂—၉၉။ အစွဲ့။) ပူးမှုဗျာ/ ထိုအခါ ထိုသူတို့အား နှင်းစိမ့်သောငှာ ဆင်ကိုစဆောင်ကုန်၏။ ထိုဆင်သည် ဆောင်အပ်ကုန်သော်လည်း အနှီးသို့ ကာပ်ခြင်းငှာ မင့်။ သည်စွာသော အသံကိုပြု၍သာလျှင် ပြေး၏။ တပါးသောဆင်ကို ဆောင်ကုန်၏။ ထိုဆင်တို့သည်လည်း ထိုအတူသာလျှင် ပြေးကုန်၏။ (၅၅၀။ ၂—၁၄၈။ ပြောင်ကန်။) ပူးမှုအောင်လိုက်/ Then the elephant was brought in to trample them to death. Yet lead him as they might, he would not **approach** them, but fled away trumpeting loudly. Elephant after elephant was brought up; -- but they all fled away like the first. (The Jataka: Vol. I & II: Book I: p-78)
 - “ယွှေ့တွေညား၊ မိုးဟင်ကမ္မတ်စွဲ့ရှု လွှေကုန်ဆီက်အွှေ့နှုန်းရှု ခမီတာအ် နိမန်ဖျေတဲ့ စောပ်ဗုဒ္ဓ ပူးရှင်စိုင်ရှု အား ညာတ်အွေ့တ်ခမီတာအံရှုတဲ့ စိုင်စွဲ့ သတပ်အာရအံ” ဟောခိုသတ်ဂါး။ (၅၅၀။ ၃—၂၆။ ၂—၈၅။ အစွဲ့။)

- “ဟဲကလော်၊ အဲဖွေဟဲကုအဲတဲ့ အဲမကျင်ရောင်၊ မြှုလွှာဆိုကိုည့်အဲ။ ယာံကျင်ကိုအဲမူးနားနားအဲဖျုင်လဝ်ဂျို့ အဲပန်ပျောပ်မြှုရ” ဘေးစီသတ်ဂူး။ (၅၅၀။ ၉-၅၅။ ၂-၁၇၇။ အစွဲ့။) ပဲမူးလွှာ / “ဘိလူး ငါသည် ကိုယ်ကိုကြံ့၍ တော့အုပ်သို့ဝင်၏။ သင်သည် မမေ့မလျှော့ ငါအထံသို့ချွှေးလော်။ အဆိုပ်လူးသောမြှာဖြင့် သင့်ကိုပစ်၍ ဤအရပ်ပင်လျှင် သတ်အဲ” ဟု (ဘုရားလောင်းသည် ဘိလူးအားခြိမ်းခြောက်၏။) (၅၅၀။ ၂-၂၆၀။ ညောင်ကန်။) (မြှုလွှာဆိုကိုည့်အဲ = ငါအနားသို့ မကပ်လာနှင့်) ပဲမူးအောင်လိုက်/ “Ogre,” answered the Bodhisatta, “I knew what I was doing when entering this forest. You will be ill-advised to **come near** me. For with a poisoned arrow I will slay you where you stand.” (The Jataka: Vol. I & II: Book I: p-138)
- “—၊ ကာလတလည်းစွံရှိ ဖြုံးတအ်ဂံုံကိုညောန်အဲရှု ဟဲရဲ့။ တွေည်းဟံ့မွဲတဲ့ ပြောဟိတ်ပအနိုင်အခိုင်ကိုအဲ၊ အဲဟံ့မွဲတ်ပက်စိတ်ပြောဟိတ်တဲ့ ပြောဟိတ်ကော်ပြောရ အလုံးကုအဲရ ပြောဟိတ်ပ” (ဒုက္ခိုဟိုဗျိုသို့ရှိ။) (၅၅၀။ ၉-၂၂၀။ ၂-၂၆၂။ အစွဲ့။) ဗတ်ဗွဲ့ / “မြတ်သောမင်းကြီး၊ သင်မင်းကြီးရှိစဉ် ယောကျားတို့သည် အကျွန်းပ်အား ချုံးကပ်မြင်းရှာ မစုံကုန်။ သင်မင်းကြီးမရှိစဉ် ပုရောဟိတ်သည် အကျွန်းပ်အား အနိုင်အထက်ပြုကျင့်၏။ အကျွန်းပ်သည် ပုရောဟိတ်၏အလို့သို့ မလို့က်သည်ဖြစ်၍ ပုရောဟိတ်သည် အကျွန်းပ်တစ်ကိုယ်လုံးကို အနာတရဖြစ်အောင် ပြုကျင့်၏” ဟု မိဖုယားသည် မင်းအား ဂုံးတိုက်၏။ (သုတေသီ)

((((((((((((((()))))))))))))

ကလိုံ၊ ကလိုံကြံ့၊ ကလိုံကြံ့မှတ်။

ဝေါဟာရ ‘ကလိုံ’/‘ကလိုံကြံ့’ စွဲ ပဲခေတ်ပိုလွှာဟ်ကာအ် ည်းဂမ္မိုင်ဟံ့တိဟံ့ရပ်စပ်ဂျို့နှုံးတဲ့ ဗိုက်တို့ဖွံ့ဗြိုင်ရောင်။ ဝေါဟာရ ‘ကလိုံလောန်’ မဲ့ဟောင် ည်းဂမ္မိုင်တိတဲ့ ရပ်စပ်စကာတွံ့င် ပဲခေတ်တဲ့ကာအ်ရှာ။ ဗွဲ့စွဲတ်တုန် ပဲခေတ်ပိုလွှာဟ်ကာအ် ‘ကလိုံလောန်’ မူးစွံရှိ (ကလိုံ + လောန်) ဝေါဟာရမဲ့ပ ပံ့ပိုပ်လဝ်တဲ့ မနှုတကြိုယာပံ့ပ်ကော်မဲ့ (a compound verb)ရှာ။ ဗွဲ့စွဲတ်မူး ‘ကလိုံ’ မဲ့မစ်လောင် အဓိပ္ပါယ်နှုံး၊ ‘လောန်’ မဲ့မစ်လောင် အဓိပ္ပါယ်နှုံးရှာ။ ‘ကလိုံ’ ကို ‘လောန်’ ဝေါဟာရမဲ့စွဲ မျှုံးလာအာအဓိပ္ပါယ်မတ်သွာ် မနှုတ(synonyms)ရှာ။

ဝေါဟာရ ‘ကလိုံ’/‘ကလိုံကြံ့’ စွဲ ဒုံ့ပို့ကြိုယာမဲ့တဲ့ မျှုံးအဓိပ္ပါယ် ‘လောန်’ ‘ကလိုံလောန်’ ‘လောန်စ်’ ရှာ။ ဗွဲ့အဓိပ္ပါယ် ‘စုတိ’ လောင် စကာမာန်ရှာ။ ပဲခေတ်ပိုလွှာဟ်အောင်လိုက်အွာဟာလီဒေ၍ ဝေါဟာရ ‘ကလိုံ’ ရှု ည်းကိုလဝ်အဓိပ္ပါယ် (v) to pass, to pass away, to die တဲ့ ‘ကလိုံကြံ့’ ရှု ည်းကိုလဝ်အဓိပ္ပါယ် (v) to pass, to leave behind ရှာ။ ပဲခေတ်ပိုလွှာအောင်အွာဟာလီဒေ၍ ဝေါ